



မြန်မာ - ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် အင်စတီကျူးရှင်းများအား ခိုင်မာအားကောင်းစေခြင်း စီမံကိန်း

စီမံကိန်းအမည်	ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် အင်စတီကျူးရှင်းများအား ခိုင်မာအားကောင်းစေခြင်း စီမံကိန်း
စီမံကိန်း အမှတ်စဉ်	၄၇၂၆၈-၀၀၁
နိုင်ငံ	မြန်မာ
စီမံကိန်း အခြေအနေ	ဆောင်ရွက်လျက်ရှိ
စီမံကိန်း အမျိုးအစား/ထောက်ပံ့မှု အမျိုးအစား	နည်းပညာ အထောက်အပံ့
ရန်ပုံငွေ အရင်းအမြစ်/ပမာဏ	<p>TA 8651-MYA: ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် အင်စတီကျူးရှင်းများအား ခိုင်မာအားကောင်းစေခြင်း စီမံကိန်း</p> <p>ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ဂျပန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၅၀ သန်း</p> <p>TA 8651-MYA: ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် အင်စတီကျူးရှင်းများအား ခိုင်မာအားကောင်းစေခြင်း စီမံကိန်း (ဖြည့်စွက်)</p> <p>နည်းပညာ အထောက်အပံ့ အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၃၁၀၀၀.၀၀</p>
ပျူဟာမြောက် အစီအစဉ်များ	အလုံးစုံပါဝင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒေသတွင်း ပေါင်းစည်းမှု
ပြောင်းလဲမှုကို မောင်းနှင်သည့် အရာများ	စီမံခန့်ခွဲမှု နှင့် စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အသိပညာဆိုင်ရာ ဖြေရှင်းချက်များ မိတ်ဖက်လုပ်ငန်းများ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု
ကဏ္ဍ/ကဏ္ဍခွဲ	စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး - စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု
ကျား/မ မျှတမှု နှင့် ကျား/မရေးရာ အမြင်များ ပေါင်းစပ်ထည့်သွင်းခြင်း	ကျား/မရေးရာ ကိစ္စရပ်များ မပါဝင်ပါ။
ဖော်ပြချက်	အစိုးရသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုံးစုံပါဝင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးရန် ယင်း၏မျှော်မှန်းချက်များနှင့်အညီ ကုမ္ပဏီဥပဒေသစ်တစ်ရပ် မူကြမ်းရေးဆွဲရန် နှင့် အီလက်ထရွန်နစ် မှတ်ပုံတင်စာရင်းတစ်ခု ဖော်ဆောင်ရန် ရည်ရွယ်ချက်များကို အများပြည်သူထံ ထုတ်ပြန်ကြေညာခဲ့သည်။ အီလက်ထရွန်နစ် မှတ်ပုံတင်စာရင်းအား e-governance စနစ်ကို မြှင့်တင်လိုသည့် အစိုးရ၏ ရည်ရွယ်ချက်နှင့် ချိန်ကိုက်ထားပါသည်။ ယာယီ CPS သည် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အဆင့်မြှင့်တင်ရေးအတွက် အစိုးရ၏ ရည်မှန်းချက်များကို အထောက်အပံ့ပေးပါသည်။ ကုမ္ပဏီ မှတ်ပုံတင်စာရင်းနှင့် မှတ်ပုံတင်စနစ် ပြုပြင်ပြောင်းလဲရေးများသည် PBL ၏ စီမံချက်အလွန် မိတ်ဖက်လုပ်ငန်း မူဘောင် (P3F) တွင် ဖော်ပြထားသည့် မူဝါဒဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်ပါသည်။ P3F တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကို အကျဉ်းချုပ်ဖော်ပြထားပါသည်။ ထို့ကြောင့် P3F အကောင်အထည်ဖော်ခြင်းကို အထောက်အပံ့

ပေးရန် အဆိုပြုထားသည့် TA အား ပုံစံရေးဆွဲထားပါသည်။ အသေးစား နည်းပညာ အထောက်အပံ့ တစ်ခုဖြစ်သော (MYA TA-8114) အောက်တွင် ADB နှင့် DICA ဝန်ထမ်းများ သည် ၁၉၁၄ ခုနှစ် ကုမ္ပဏီဥပဒေ နှင့် ကုမ္ပဏီမှတ်ပုံတင်စာရင်းတို့၏ လက္ခဏာ များကို စိစစ် လေ့လာခဲ့ကြပါသည်။ TA အောက်ရှိ ငွေကြေးပံ့ပိုးမှုဖြင့်ပင် ၂၀၁၃ ခုနှစ် မတ်လတွင် DICA မှ အကြီးတန်းအရာရှိတစ်ဦးသည် နယူးဇီလန်ကုမ္ပဏီ မှတ်ပုံတင်ရုံးသို့သွားရောက်ကာ ပထမတန်း အဆင့် ကုမ္ပဏီမှတ်ပုံတင်စာရင်းကို လေ့လာအကဲဖြတ်ခဲ့သည်။ ကုမ္ပဏီဥပဒေနှင့် မှတ်ပုံတင် စနစ်တို့အား ရေတိုတစ်ခုချင်းစီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းသည် ဘက်စုံလွှမ်းခြုံသည့် အစီအစဉ်တကျ ပြုပြင်ပြောင်းလဲခြင်းထက် မူဝါဒ မအောင်မြင်နိုင်သည့် အဆိုးကြံ့နိုင်ခြေများ ပိုမိုမြင့်မားပါသည်။ အလားတူပင်၊ ၂၀၁၃ ခုနှစ် ဇွန်လက နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ကြသူများသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အရည် အသွေးမြင့်မားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရေးအတွက် ကုမ္ပဏီဥပဒေကို အရေးကြီးပြင်ဆင်ရန် လိုအပ်နေကြောင်းကို အစိုးရအား အသိပေးတင်ပြခဲ့ ကြပါသည်။

စီမံကိန်း ဆောင်ရွက်ရခြင်း အကြောင်းအရင်း နှင့် နိုင်ငံ/ဒေသဆိုင်ရာ ဗျူဟာတို့ ချိတ်ဆက်မှု

အစိုးရသည် ကုမ္ပဏီဥပဒေ ပြုပြင်ပြောင်းလဲရေးအား အထူးဦးစားပေးရမည့် လုပ်ငန်းတစ်ရပ်ဟု ယူဆပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် အထောက်အပံ့ပေးရန်အတွက် အစိုးရသည် ADB ထံမှ နည်းပညာ အထောက်အပံ့ကို တရားဝင် တောင်းဆိုခဲ့ပါသည်။ အဆိုပြုထားသည့် TA မှတဆင့် အစိုးရသည် အာရှပစိဖိတ်ဒေသတွင်းရှိ ကောင်းမွန်သည့် ဥပမာများကို ကြည့်ရှုကာ ယင်း၏ ကုမ္ပဏီဥပဒေ နှင့် မှတ်ပုံတင်စနစ်တွင် အကောင်းဆုံး နိုင်ငံတကာ ကျင့်သုံးမှုများကို ဖော်ဆောင်ရန်လည်း ကတိကဝတ်ပြုထားပါသည်။ အဆိုပြုထား သည့် TA ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ အသိပညာဖလှယ်ရေး၊ ရေရှည် မိတ်ဖက်လုပ်ငန်း နှင့် အထောက်အပံ့များအတွက် DICA အား အာရှပစိဖိတ်ဒေသရှိ အခြားသော ကုမ္ပဏီမှတ်ပုံတင်ရုံးများနှင့် ချိတ်ဆက်ရေးဖြစ်သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုရန်အတွက် ဤ TA အား စီစဉ်ဖော်ဆောင်ခြင်း သည် အရေးကြီးပါသည်။ ကုမ္ပဏီဥပဒေ နှင့် ယင်းကို ပြဌာန်းခြင်းသည် မှတ်ပုံတင်စာရင်း ဖော်ဆောင်ခြင်း မပြုမီ ပြီးစီးမည်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အဆိုပါဥပဒေသည် မှတ်ပုံတင် စနစ် အမျိုးအစား နှင့် မှတ်ပုံတင်သည့် လုပ်ငန်းစဉ်များကို တည်ထောင်သတ်မှတ်မည်ဖြစ်ကာ မှတ်ပုံတင်စနစ် ပုံစံရေးဆွဲမှု နှင့် ဖော်ဆောင်မှုတို့ကို ဦးဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ခြုံငုံချိတ်ဆက်မှု ဥပဒေအား မူကြမ်းရေးဆွဲကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမ္မတမှ ထုတ်ပြန်ကြေညာရန် ၈ လ ခန့်ကြာမြင့်မည်ဟု မျှော်မှန်းထားပြီး ယင်းသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလဝန်းကျင်တွင် ဖြစ်နိုင်ပါသည်။ ဤလုပ်ငန်းစဉ်အတွင်း မျှော်မှန်းထားသည့် အဆင့်များမှာ (၁) ကုမ္ပဏီဥပဒေကြမ်းအား မူကြမ်းရေးဆွဲကာ ဘာသာပြန်ပြီးစီးရန် ၄ လ (၂) အဆိုပါ ၄ လ အတွင်း တစ်ချိန်တည်းတွင် DICA နှင့် စီမံကိန်းအဖွဲ့တို့သည် အများပြည်သူထံ အသိပညာပေးခြင်း နှင့် အကျိုးစီးပွားပတ်သက်ဆက်နွယ်သူများအား ဆွေးနွေးတိုင်ပင်ခြင်း ပြုလုပ်မည်ဖြစ်သည် (၃) ဥပဒေဆိုင်ရာ အသုံးအနှုန်းများ ပြန်လည်ဆန်းစစ်ရန် နှင့် ပြင်ဆင် မွမ်းမံရန် ရှေ့နေချုပ်ရုံး (OAG) ထံသို့ တင်ပြခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရာတွင် ၂ လ အထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံတွင် ပိုမိုကြာမြင့်နိုင်သည် (၄) ၂၀၁၄ ခုနှစ် ဇူလိုင်လခန့်တွင် အမျိုးသားလွှတ်တော်ထံ တင်ပြခြင်း နှင့် (၅) ပြဌာန်းပြီးနောက် ဥပဒေအား သမ္မတထံမှ ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး ယင်းသည် ၁ လ မှ ၂ လအတွင်း ကြာမြင့်နိုင်ပါသည်။ ထို့ကြောင့် ကုမ္ပဏီဥပဒေအား ၂၀၁၄ ခုနှစ် အောက်တိုဘာလခန့်တွင် ထုတ်ပြန်ကြေညာပြီးစီးမည်ဟု မျှော်မှန်းထားပါသည်။ ယင်းသို့ လုပ်ဆောင်ပြီးနောက်တွင် လိုအပ်သည့် စီရင်ထုံးများကို ထုတ်ပြန်မည်ဖြစ်သည်။ ၎င်းတို့အား ဥပဒေကြမ်းနှင့်အတူ မူကြမ်းရေးဆွဲထားမည်ဖြစ်သည်။ ဦးစားပေး အကောင်အထည်ဖော်ရေး စည်းမျဉ်းစည်းကမ်းများအား ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

မှတ်ပုံတင်စနစ်ဖော်ဆောင်မည့် အဖွဲ့အစည်းအား ဝယ်ယူခြင်းသည် ဥပဒေအား အမျိုးသား လွှတ်တော်ထံသို့ တင်ပြပြီးနောက် ၂၀၁၄ ခုနှစ် ဩဂုတ်လခန့်တွင် ဖြစ်မည်ဖြစ်သည်။ ဥပဒေအား ထုတ်ပြန်ကြေညာပြီးသည်နှင့် လုပ်ငန်းများ စတင်မည်ဖြစ်သည်။ မှတ်ပုံတင်စနစ်အား ၂၀၁၅ ခုနှစ် ဇွန်လတွင် အစမ်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် အပြည့်အဝ လည်ပတ်ဆောင်ရွက်မည်ဖြစ်သည်။ DICA အတွက် စွမ်းရည်မြှင့်တင်ခြင်း နှင့် IT ဝန်ဆောင်မှုများပေးခြင်းကို ၂၀၁၇ ခုနှစ် ဇွန်လအထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

အကျိုးသက်ရောက်မှု

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေသည်။

စီမံကိန်း၏ အကျိုးရလဒ်

အကျိုးရလဒ်ဆိုင်ရာ ဖော်ပြချက်

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက် ဥပဒေ နှင့် အင်စတီကျူးရှင်းဆိုင်ရာ မူဘောင် ခိုင်မာအားကောင်းလာစေသည်။

အကျိုးရလဒ် ဖြစ်ထွန်းတိုးတက်လာမှု

အကောင်အထည်ဖော်ခြင်းဆိုင်ရာ တိုးတက်မှု

စီမံကိန်းရလဒ်များဆိုင်ရာ ဖော်ပြချက်

ကုမ္ပဏီဥပဒေ ခေတ်မီတိုးတက်လာစေခြင်း
 အီလက်ထရွန်နစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် တည်ထောင်ပြီးစီးခြင်း
 ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများ နှင့် အသိပညာများ မြှင့်တင်ပြီးစီးခြင်း

အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အခြေအနေ (ရလဒ်များ၊ လုပ်ငန်းများ နှင့် ကိစ္စရပ်များ)

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်အရ -
 TA အား ၂၀၂၀ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးခဲ့သည်။

ကုမ္ပဏီဥပဒေကြမ်းအား လက်ရှိတွင် လွှတ်တော်တွင် အပြီးသတ် ခွင့်ပြုချက် ရယူလျက်ရှိသည်။ ဥပဒေကြမ်း အား နှစ်ကုန်ခန့်တွင် ထုတ်ပြန်မည်ဟု မျှော်မှန်းထားပါသည်။

ကုမ္ပဏီမှတ်ပုံတင်စနစ်အတွက် လုပ်ဆောင်မည့်အဖွဲ့အစည်းအား စုဆောင်းလျက် ရှိပါသည်။ အဆိုပါ အဖွဲ့အစည်းသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် အသင့်ဖြစ်ကာ ယင်းနောက်မကြာမီတွင် စတင်လုပ်ငန်းဆောင်ရွက်မည်ဟု မျှော်မှန်းထားပါသည်။ မှတ်ပုံတင်စနစ်အား ၂၀၁၈ ခုနှစ် ဒုတိယ ၃ လ အတွင်း လည်ပတ်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားပါသည်။

ဝန်ထမ်းများအတွက် သင်တန်းပို့ချခြင်းကို TA ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်အရ -

၂၀၁၇ ခုနှစ်တွင် မြန်မာကုမ္ပဏီဥပဒေအား လွှတ်တော်တွင် ထုတ်ပြန်ခဲ့ပါသည်။ တရားဝင် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။

မကြာသေးမီက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်ခဲ့သည့် ADB ၏ လုပ်ငန်းဆောင်ရွက်ချက်အတွင်း အွန်လိုင်းမှတ်ပုံတင်အဖွဲ့ (Paradigm Applications) အား DICA နှင့်စတင်မိတ်ဆက်ပေးခဲ့ပါသည်။ မှတ်ပုံတင်စနစ်၏ အခြေခံဖြစ်သော စီးပွားရေးပုံစံများအား ရေးဆွဲလျက်ရှိပြီး ၂၀၁၈ ခုနှစ် ဧပြီလ အလယ်ခန့်တွင် ပြီးစီးကာ ဘာသာပြန်ပြီးမည်ဟု မျှော်မှန်းထားသည်။ လုပ်တော့များ၊ ပုံနှိပ်စက်များ နှင့် စကင်နာများအပါအဝင် ကိရိယာများကို ဝယ်ယူလျက်ရှိပါသည်။ ဗဟိုဝယ်ယူသည့် လုပ်ငန်းစဉ်သည် ၂၀၁၈ ခုနှစ် ဒုတိယ ၃ လတွင် ပြီးစီးမည်ဟု မျှော်မှန်းထားပါသည်။ DICA သည် စီးပွားရေးလုပ်ငန်း ပြန်လည်-မှတ်ပုံတင်ရန် သတ်မှတ်ချက် အပါအဝင် နောက်ဆက်တွဲ စည်းမျဉ်းစည်းကမ်းများကို ပြီးစီးရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မှတ်ပုံတင်စနစ်သည် DICA က အစောပိုင်းတွင် ကတိကဝတ်ပြုခဲ့သည့်

ပထဝီအနေအထားအရ တည်နေရာ

သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ရှုထောင့်များ အကျဉ်းချုပ်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်များ

ကာယကံရှင်ဆန္ဒမပါဘဲ ပြန်လည်ရွှေ့ပြောင်းနေရာချထားခြင်းဆိုင်ရာ ရှုထောင့်များ

ဌာနေတိုင်းရင်းသားပြည်သူများဆိုင်ရာ ရှုထောင့်များ

အကျိုးစီးပွားပတ်သက်ဆက်နွယ်သူများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း

စီမံကိန်းရေးဆွဲနေစဉ်ကာလအတွင်း

ယူဆချက် ၃ ခု ရှိပါသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် လိုအပ်သည့် အဆင့်မြင့် ယူဆချက် ၂ ခုမှာ (၁) မက်ခရိုစီးပွားရေးစနစ် တည်ငြိမ်နေရေး နှင့် (၂) ဒီမိုကရေစီ အကူးအပြောင်းလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေပြီး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ငြိမ်းချမ်းရေးရရှိရေး သို့မဟုတ် ထိန်းသိမ်းထားနိုင်ရေးတို့ဖြစ်သည်။ အဓိက ယူဆချက်မှာ အစိုးရအနေဖြင့် ပိုမိုကောင်းမွန်ပွင့်လင်းသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခုအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အထောက်အပံ့ပေးရေးဖြစ်သည်။

မြန်မာနိုင်ငံရှိ စီမံကိန်းအားလုံးနှင့် ယေဘုယျသက်ဆိုင်သည့် အဆိုးကြုံနိုင်ခြေ ၂ ရပ် ရှိပါသည်။ - (၁) ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် အစိုးရ၏ စီမံခန့်ခွဲရေးစွမ်းရည် နှင့် အရင်းအမြစ်များကို ကျယ်ပြန့်စွာ အသုံးပြုရမည်ဖြစ်သောကြောင့် ကုမ္ပဏီဥပဒေအပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် ကန့်သတ်ချက်များ ရှိနိုင်သည်။ (၂) အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အတွင်း အကျိုးစီးပွားကွဲလွဲမှုများကြောင့် ခေတ်မီကုမ္ပဏီဥပဒေတစ်ခုတွင် ပါဝင်သည့် ပြုပြင်ပြောင်းလဲမှု များ လုပ်ဆောင်ရာတွင် အဟန့်အတားရှိနိုင်ပါသည်။

စီမံကိန်းအကောင်အထည်ဖော်စဉ်ကာလအတွင်း

အဆိုပြုထားသည့် အကောင်အထည်ဖော်ဆောင်ရေးဌာနသည် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (MOPF) ၏ ဌာနတစ်ခုဖြစ်သော ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ဖြစ်မည်ဖြစ်သည်။ DICA သည် ကုမ္ပဏီဥပဒေ နှင့် ကုမ္ပဏီမှတ်ပုံတင်စနစ် အကောင် အထည်ဖော်ရာတွင် တာဝန်ယူမည်ဖြစ်သည်။ MOPF သည် ကုမ္ပဏီဥပဒေ မူကြမ်းရေးဆွဲရာတွင် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်သည်။ လုပ်ငန်းအဖွဲ့အား DICA မှ ဦးစီးဆောင်ရွက်မည် ဖြစ်ကာ MOPF၊ ရှေ့နေချုပ်ရုံး နှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

စီးပွားရေး အခွင့်အလမ်းများ

အတိုင်ပင်ခံ ဝန်ဆောင်မှုများ အကျိုးရလဒ် ၁ ၏ အောက်တွင် ကုမ္ပဏီဥပဒေ မူကြမ်းရေးဆွဲရန် နှင့် ဥပဒေအတွက် စည်းရုံးလှုံ့ဆော်မှု နှင့် အများပြည်သူထံ အသိပညာပေးရာတွင် အထောက်အပံ့ဖြစ်စေရန် ပုဂ္ဂလိက အတိုင်ပင်ခံ ရွေးချယ်ခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံတကာအတိုင်ပင်ခံ ၄ ဦး နှင့် ပြည်တွင်းအတိုင်ပင်ခံ ၂ ဦးတို့နှင့် ဆွေးနွေးတိုင်ပင်မည်ဖြစ်သည်။ ယင်းတို့တွင် (၁)

အဖွဲ့ခေါင်းဆောင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေကျွမ်းကျင်သူမှ လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊ ဥပဒေမူကြမ်းရေးဆွဲမှု နှင့် စည်းမျဉ်းစည်းကမ်းများ ဖော်ဆောင်မှုတို့တွင် ဦးစီးဆောင်ပြုလုပ်ခြင်း (၄ လ) (၂) နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဥပဒေဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု ကျွမ်းကျင်ပညာရှင်မှ အကောင်အထည်ဖော်ဆောင်ရေး စည်းမျဉ်းစည်းကမ်းများ မူကြမ်းရေးဆွဲခြင်း၊ ဥပဒေရေးဆွဲခြင်းတို့တွင် အဖွဲ့ခေါင်းဆောင် နှင့် DICA ဝန်ထမ်းများနှင့် အတူတကွလုပ်ဆောင်ကာ အများပြည်သူထံ အသိပညာပေးခြင်း နှင့် ဥပဒေမူကြမ်းအပေါ် စည်းရုံးလှုံ့ဆော်ခြင်းတို့ကို အထောက်အပံ့ပေးခြင်း (၄ လ) (၃) ကုမ္ပဏီဥပဒေအပေါ် နိုင်ငံတကာဥပဒေမူကြမ်းရေးဆွဲမှု ကျွမ်းကျင်သူမှ ဥပဒေ အသုံးအနှုန်းများ ရေးသားခြင်း (၄ လ) (၄) နိုင်ငံတကာ ကုမ္ပဏီမှတ်ပုံတင်စနစ် ကျွမ်းကျင်သူတစ်ဦးမှ မှတ်ပုံတင်စနစ် နှင့်သက်ဆိုင်သည့် ပြဌာန်းချက်များအပေါ် ဥပဒေမူကြမ်းအတွင်းသို့ အချက်အလက်ထည့်သွင်းမှုများပြုလုပ်ခြင်း၊ အကျိုးရလဒ် ၂ အောက်ရှိ ပစ္စည်းဝယ်ယူခြင်းဆိုင်ရာ စာတမ်း၏ အစိတ်အပိုင်းဖြစ်သော အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်၏ အသေးစိတ်အချက်အလက်များကို မူကြမ်းရေးဆွဲခြင်း နှင့် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် တည်ထောင်ရန် အကျိုးရလဒ် ၂ အောက်ရှိ လုပ်ငန်းအား စီစဉ်ခြင်း (၆ လ)။ ဤအတိုင်ပင်ခံသည် အကျိုးရလဒ် ၂ အောက်ရှိ လုပ်ငန်းအလိုက် မှတ်ပုံတင်ခြင်းကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေအား ကာလ အပိုင်းအခြားအလိုက် ပြန်လည်သုံးသပ်ခြင်း နှင့် အကဲဖြတ်ခြင်းများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ (၅) အမျိုးသား အဆင့် ဥပဒေရေးရာ ကျွမ်းကျင်သူမှ အဖွဲ့ခေါင်းဆောင် နှင့် စီးပွားရေးလုပ်ငန်းဥပဒေဆိုင်ရာ စည်းရုံးလှုံ့ဆော်သူတို့၏ ဥပဒေမူကြမ်းရေးဆွဲခြင်း နှင့် DICA မှ မူကြမ်းရေးဆွဲရေးအဖွဲ့နှင့်အတူ စည်းမျဉ်းစည်းကမ်းများအား မြန်မာဥပဒေ အသုံးအနှုန်းများအဖြစ် ပြင်ဆင်ခြင်းတို့ကို အထောက်အပံ့ပေးခြင်း (၄ လ) နှင့် (၆) အမျိုးသားအဆင့် ဆက်ဆံရေး ပညာရှင်မှ အများပြည်သူ အသိပညာပေးရေး နှင့် အကျိုးစီးပွားပတ်သက်ဆက်နွယ်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်း တို့အတွက် ဆက်ဆံရေးဗျူဟာများ အကောင်အထည်ဖော်ခြင်း၊ DICA နှင့် မီဒီယာဆက်ဆံရေးများကို စီမံခန့်ခွဲခြင်း နှင့် ဆွေးနွေးပွဲများ စီစဉ်ခြင်းတို့ ပါဝင်သည်။

ပစ္စည်းများဝယ်ယူခြင်း

အကျိုးရလဒ် ၂ ၏ အောက်တွင် ဆော့ဖ်ဝဲ နှင့် ကိရိယာများ ဝယ်ယူခြင်းအပါအဝင် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် ပုံစံပြုလုပ်ရန်၊ ရေးဆွဲဖန်တီးရန်၊ တည်ထောင်ရန် နှင့် အကောင်အထည်ဖော်ရန် အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံ လုပ်ဆောင်မည်ဖြစ်သည်။ လုပ်ငန်းတာဝန်သတ်မှတ်ချက်များတွင် မှတ်ပုံတင်စနစ်အသစ်အတွက် DICA ဝန်ထမ်းများကို ၂ နှစ်အထိ လေ့ကျင့်သင်တန်းပို့ချခြင်းနှင့် မှတ်ပုံတင်စနစ် လည်ပတ်ဆောင်ရွက်ပြီး ၂ နှစ်အထိ IT ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု နှင့် ဝန်ဆောင်မှုများလည်း ပါဝင်မည်ဖြစ်သည်။ အဖွဲ့အစည်းအား ရွေးချယ်ရာတွင် ADB ၏ ဝယ်ယူခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အပြိုင်စနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပါသည်။ အကျိုးရလဒ် ၃ ၏ အောက်တွင် TA ရန်ပုံငွေများအား အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းပို့ချခြင်းများအတွက် သတ်မှတ်ချထားမည် ဖြစ်ပြီး ဤနယ်ပယ် အတွက် DICA တွင် စွမ်းရည် မြှင့်တင်ရန်နှင့် အသိပညာဖလှယ်ရန်အတွက် မိတ်ဖက်ကုမ္ပဏီ မှတ်ပုံတင်ရုံးများ၊ ပညာရှင်များ နှင့် အခြား အင်စတီကျူးရှင်းများကို ဖိတ်ခေါ်သွားမည်ဖြစ်သည်။

တာဝန်ခံ ADB အရာရှိ	Nguyen, Duong T.
တာဝန်ခံ ADB ဌာန	အရှေ့တောင်အာရှဌာန
တာဝန်ခံ ADB ဌာနခွဲ	ပြည်သူပိုင်ကဏ္ဍစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးကဏ္ဍ နှင့် ကုန်သွယ်ရေး ဌာနခွဲ၊ SERD
အကောင်အထည်ဖော်သည့် ဌာနများ	ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးအဆောက်အအုံအမှတ် ၃၂ နေပြည်တော်၊ မြန်မာ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးများရုံး ရန်ကုန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

အချိန်ဇယား	
မူအားဖြင့် ခွင့်ပြုခြင်း	၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်
အချက်အလက်များ ရှာဖွေခြင်း	-
MRM	-
ခွင့်ပြုခြင်း	၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်
နောက်ဆုံးပြန်လည်ဆန်းစစ်သည့်လုပ်ငန်း	-
PDS အား နောက်ဆုံးပြင်ဆင်မွမ်းမံခြင်း	၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်

TA 8651-MYA

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း					
အတည်ပြုခြင်း	လက်မှတ်ရေးထိုးသည့် ရက်စွဲ	စတင်အသက်ဝင်သည့် ရက်စွဲ	ပိတ်သိမ်းခြင်း		
			မူရင်း	ပြန်လည် သုံးသပ်ချက်	အမှန်
၂၀၁၄ ခုနှစ် မေလ ၁၄ ရက်	၂၀၁၄ ခုနှစ် မေလ ၂၉ ရက်	၂၀၁၄ ခုနှစ် မေလ ၂၉ ရက်	၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်	၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်	-

ငွေကြေးပံ့ပိုးမှုအစီအစဉ်/TA အသုံးပြုခြင်း						ထုတ်ပေးသည့် စုစုပေါင်းငွေပမာဏ		
ADB	ပူးတွဲငွေကြေး ပံ့ပိုးခြင်း	လက်တွဲဆောင်ရွက်မည့်အဖွဲ့အစည်းများ				စုစုပေါင်း	နေ့စွဲ	ပမာဏ
		အစိုးရ	အကျိုးခံစားခွင့် ရှိသူများ	စီမံကိန်းကုန်ကျစရိတ် ပါဝင်ကျခံသူ	အခြား			
၄၃၁၀၀၀.၀၀	၁၅၀၀၀၀၀.၀၀	၀.၀၀	၀.၀၀	၀.၀၀	၀.၀၀	၁၉၃၁၀၀၀.၀၀	၂၀၁၄ ခုနှစ် မေလ ၁၄ ရက်	၇၉၁၄၈၂.၇၇

စီမံကိန်း စာမျက်နှာ	https://www.adb.org/projects/47268-001/main
သတင်းအချက်အလက် တောင်းဆိုရန်	http://www.adb.org/forms/request-information-form?subject=47268-001
ထုတ်ပြန်ခဲ့သည့် ရက်စွဲ	၂၀၁၈ ခုနှစ် မေလ ၁၄ ရက်

စီမံကိန်းအချက်အလက်သတင်းလွှာများ (PDS) တွင် စီမံကိန်း သို့မဟုတ် စီမံချက်ဆိုင်ရာ သတင်းအချက်အလက်များ အကျဉ်းချုပ် ပါဝင်သည်။ PDS အား ရေးသားပြုစုနေဆဲဖြစ်သောကြောင့် ကနဦးပုံစံတွင် အချို့သော သတင်းအချက်အလက်များ ပါရှိနိုင်မည် မဟုတ်သော်လည်း အချက်အလက်များ ရရှိလာပါက ထပ်မံဖြည့်စွက်ဖော်ပြသွားမည်ဖြစ်သည်။ အဆိုပြုထားသော စီမံကိန်းများဆိုင်ရာ သတင်းအချက်အလက်များသည် လျာထားဆဲ၊ ရည်ညွှန်း အသုံးပြုရန် လုပ်ဆောင်ဆဲသာ ဖြစ်သည်။

ADB သည် ဤစီမံကိန်းအချက်အလက်သတင်းလွှာများ (PDS) တွင် ပါဝင်သည့် သတင်းအချက်အလက်များကို မည်သည့် အာမခံချက်မျှ မပေးဘဲ အသုံးပြုသူများအတွက် အရင်းအမြစ်တစ်ခုအနေဖြင့်သာ ပေးအပ်ထားပါသည်။ ADB သည် အရည်အသွေးမြင့်မားသော သတင်းအချက်အလက် အကြောင်းအရာများကို ပေးအပ်နိုင်ရန်အတွက် ကြိုးပမ်းရာတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အာမခံချက် အကန့်အသတ်မရှိခြင်း၊ သီးသန့် ရည်ရွယ်ချက်တစ်ခုဖြင့် အသုံးပြုရန် ကိုက်ညီခြင်းနှင့် ဥပဒေထိပါးချိုးဖောက်မှု မရှိရေးများ အပါအဝင် မည်သည့်အာမခံချက်ကိုမှမပေးဘဲ အရှိအတိုင်းသာ ဖော်ပြပေးမည်ဖြစ်သည်။ သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှုနှင့် ပြည့်စုံမှုကို ADB အနေဖြင့် အာမခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်း မပြုလုပ်ပါ။